

THO PUAI

ကောက်သစ်စားပွဲ





Tho puai pi naih nengno ee,
Sui Sui le Thang Thang leh an rualpi
pawl ninga sung tuantuan buai.

ကောက်သစ်စားပွဲနီးလာပြီ။

ဆွီးဆွီးနဲ့ထန်းထန်းတို့သူငယ်ချင်းများ ငါးရက်လုံးအလုပ်ရှုပ်ကြမယ်။



Nikhat ni ah Sui Sui cu inn hrialkam
leh tidawng thianfai.

Thang Thang ti a khai. Thingcek, awk
din ding tuah si.

တစ်ရက်နေ့မှာ ဆွီးဆွီးက သန့်ရှင်းရေးလုပ်တယ်။
ထန်းထန်းက ရေခပ်၊ ထင်းခွဲ အလုပ်တွေလုပ်တယ်။




Nihnih ni ah nu le pa ni awk din
kengin,
kumkhat sung mithi nei innsang
luumtia in.

နှစ်ရက်နေ့မှာ တစ်နှစ်အတွင်းဆုံးပါးသွားသော
မိသားစုတွေဆီ နှစ်သိမ့်ဖို့ သွားကြတယ်။



Nithum ni ah kumkhat sung nau
thar nei pawl
nausang dun bawntia in.

သုံးရက်နေ့မှာ တစ်နှစ်အတွင်းကလေးမွေးထားတဲ့
အိမ်တွေဆီသွားပြီး မုန့်ထောင်းကူကြတယ်။



Nili ni ah nau nei pawl ni nausang
suah in khuabawi
inn ah phurh bawntia.

လေးရက်နေ့မှာ ကလေးရှင်မိဘတွေ လှူပေးတဲ့မုန့်ကို
သူကြီးအိမ်ကို သယ်ကုလာပေးကြတယ်။



Cuih ni ah, tiapang pawl cu Tho
puai nuam ngai in an hmang.

ထိုနေ့တွင်ပင် ကလေးများဟာ
ကောက်သစ်စားပွဲကို ပျော်ရွှင်စွာဆင်နွှဲကြတယ်။



Ninga ni ah tiang, pee, khawiming
khuabawi inn ah burin farah harsa
an bawn hngai.

ငါးရက်နေ့မှာ စပါး၊ ပဲ၊ ပြောင်းများကို သူကြီးအိမ်သို့ပို့ကြတယ်။
ထိုသီးနှံကို ရပ်ရွာထဲရှိ အကူအညီလိုအပ်သူများအားဝေငှပေးတယ်။



Tho puai ah tiapang pawl cu,
nuam ngai in caan an hmang.

ရိုးရာကောက်သစ်စားပွဲဝယ်
တို့ကလေးတွေပျော်ရွှင်စွာဆင်နွှဲတယ်။





ခွါလ်ဆိမ်း စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

